

အတူအညီ ကဝါ <a-tu a-nyi> 相同，一样；平均： ဒီကုလား ထိုင်နဲ့ ~ လုပ်သည်။ 做得跟这把椅子一模一样。 / ဆင်က လေးသုံးကောင်ကိုကြိရိုးကိုးချောင်း ~ ခွဲ၍ကျွေးလိုက်သည်။ 九根甘蔗平均分给三只小象吃。

အတူအမျှ ကဝါ <a-tu a-hmya> 相同，平均： သူတို့သည်သူခံနှင့်အတူကို ~ စံစားခံစားကြသည်။ 他们同享幸福，共担困苦。

အတူး နှါ <a-tu> ①烧焦，糊 ②挖，掘
အတေးအပေ နှါ <a-tei a-pei> 恶习： ~ တော့ကမ်းကုန်တယ်။ 恶习累累坏到了极点。

အတေးအပေခံ ကါ <a-tei a-pei khan> 经得起摔打，能吃苦耐劳

အတေး နှါ <a-tei> ①怀恨在心，心中不快；怨恨之心 ②摘记，扎记

အတေးအမှတ် နှါ <a-tei a-hmat> 记住，铭记（一般指受到侮辱而难以忘却）： ဒီကောင် ~ ကြီးတဲ့လူတဲ့။ 这人很爱记仇。

အတော့ နှါ <a-taw> (用脚，手，肘，头，肩等人体各部位或用工具)向上连续抛动，颠

အတော့ခတ် I နှါ <a-taw' gat> 脚背颠球(藤球的一种踢法) II ကါ <a-taw' khat> 用脚背把藤球不停地向上连续抛动、颠动

အတော့ကို ကဝါ <a-taw' go> 极其，相当： ~ ကောင်းတယ်။ 好极了。 / ရွာနှင့် ~ လမ်းသောလယ်ကွင်း 离村相当远的田地

အတော် ကဝါ <a-taw> ①适当，一定 ②恰好，凑巧，合适： ခင်ဗျားနဲ့တွေ့ချင်နေတာ ~ ပဲဗျ။ 太巧了，正想见你。 ③比较，相当(长、短、远、近、大、小等)

အတော်ကလေး ကဝါ <a-taw g-lei> 相当

အတော်ကို ကဝါ <a-taw go> (口)相当

အတော်ကျ ကါ <a-taw kya> 正好，恰好

အတော်ကြီး ကဝါ <a-taw gyi> 相当： စကားပြောနေလိုက်တာ ~ ကြာသွားတယ်။ 讲话讲得时间很久了。 / ခင်ဗျားနှင့်မတွေ့တာ ~ ကြာပြီ။ 好久没见你了。

အတော်အတန် ကဝါ <a-taw a-tan> 比较地，一般地： ~ ကောင်းသည်။ 比较好。

အတော်အသင့် ကဝါ <a-taw a-thin> 比较： ~ လွယ်သည်။ 比较容易。

အတော့ နှါ <a-taw> 【音】过门儿

အတော့မသတ် I ကါ <a-taw: m-that> 没完没了： ငြင်းခုံမှုမှာ ~ သေးချေ။ 争论还没结束。 II ကဝါ <a-taw: m-that> 没完没了，无休止地： ~ ငြင်းခုံနေကြပါနှင့်။ (你们)不要无休止地争论。

အတော့အတွင်း နှါ <a-taw: a-twin> 在……期间： နေ့ရာသီ

ကျောင်းပိတ်ရက် ~ မှာဘာလုပ်မယ်စိတ်ကူးသလဲ။ 暑假期间你打算做些什么？

အတို့ I နှါ <a-to> ①缅甸人蘸鱼露、虾酱吃的酸泡菜、开水煮过的菜或生菜等 ②打小报告，暗中拨弄是非 ③用手指轻捅，摸，挑逗，轻触，轻按，弹拨 II နှါ <a-to'> (古)我们

အတို့ကျန် နှါ <a-to' kyun> (古)我

အတို့အထိ နှါ <a-to' a-hti> 触摸，轻击

အတို့အထောင် နှါ <a-to' a-htaun> 挑拨离间，挑唆，进谗言

အတို့အမြှုပ် နှါ <a-to' a-hmyout> 缅甸人蘸鱼露、虾酱等吃的菜或生菜等

အတို့ နှါ <a-to> ①短 ②扼要，简略

အတို့ကောက် နှါ <a-to gaut> 缩写字，简称

အတို့ချုံ့ ကါ <a-to khyon> 概括，压缩(篇幅)

အတို့ချုံး ကါ <a-to khyon> 概括，扼要，压缩(篇幅)

အတို့ချုပ် I ကါ <a-to khyout> 概括，扼要，压缩： ~ ရှိပြောကြသည်။ 扼要地讲。 II နှါ <a-to gyout> 扼要，简略，简要

အတိုစားနည်း နှါ <a-to sa: ni> 【数】不详列竖式的除法，如： 5 | 1565

313

အတိုနိုး ကါ <a-to yon> = အတိုချုံး

အတိုအစ နှါ <a-to a-sa> 零头，碎片，零碎东西；片断： သံ ~ 碎铁 / ထင်း ~ 碎劈柴

အတိုအတောင်း နှါ <a-to a-taun> 短的东西

အတိုအထွာ နှါ <a-to a-htwa> 零星，零碎东西： သတင်း ~ 简明新闻 / ဆောင်းပါး ~ 短文

အတိုအနောင်း နှါ <a-to a-naun> = အတိုအတောင်း

အတိုအရှည် နှါ <a-to a-shei> ①长短 ②口舌： စကား ~ မပြောချင်ဘူး။ 不想多费口舌。

အတိုး နှါ <a-to> ①利息： ~ ငွေ 利钱 / ~ စားသည်။ 吃利息过活。 / ~ တက်သည်။ 长利息。 / ~ နှုန်း 利率 / ~ ပေးသည်။ 付利息。 / ~ တွက်နည်း 计息法 / ~ ယူသည်။ 取利息。②增加，增长，增值，增进，加倍，增长额： ~ နှင့်လက်စားချေရန် 加倍地报复 ③向前挤，挤

အတိုးကြီး နှါ <a-to: gyi> 高利贷

အတိုးကြီးချစား ကါ <a-to: gyi: khya'sa> 放高利贷： ~ ရှိသွေးစုတ်သည်။ 放高利贷剥削。

အတိုးကြီးစား I ကါ <a-to: gyi: sa> 放高利贷 II နှါ <a-to: gyi: za> 高利贷主

အတိုးချ ကါ <a-to: khya> ①放债 ②加倍： မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့တာတွေကို ~ ပြီးအိပ်လိုက်စားလိုက်တယ်။ 原来吃不得吃睡不得睡，现在加倍地睡，加倍地吃。

အတိုးရင်းပွား နှါ <a-to: yin: bwa> 复利